

# COVID-19 ဒီး ဟူးသး



နမ္မာ်အိပ်ဒီးဟူးသးန့ၣ် နဆိးကွဲးနးကျိးကျိးသ့လၢ COVID-19 တၢ်ဆါအယိန့ၣ်လီၤ. ဖဲအံၤန့ၣ် အိပ်ဒီး တၢ်ဟ့ၣ်က့ၣ်တနီၤ လၢကအိပ်ပွဲၤဒီးဆူၣ်ချ့ဒီးဟူးသး COVID-19 လၢနဟူးသးအကတီၢ်န့ၣ်လီၤ -



**ကတိတၢ်ဒီးနကသံၣ်သရၣ်**ဘၣ်ပးဒီးကဘၣ်အိပ်မူပွဲၤဒီး ဆူၣ်ချ့ ဒီးကွဲးထွဲလီၤနသး လၢနဟူးသးအကတီၢ် က သ့ဒ်လဲၣ်အဂီၢ်န့ၣ်တက့ၢ်. နမ္မာ်တအိပ်ဒီးကသံၣ်သရၣ် တဂၢၤန့ၣ် ဆဲးကျိးနလီၢ်ကဝီၤပုၤတဝါဆူၣ်ချ့လီၢ်ခၢၣ် သး မ့တမ့ၢ်ဆူၣ်ချ့ဝဲၤကျိၢ်န့ၣ်တက့ၢ်.



**ဟူးသးအိပ်ဘူးဒီးပုၤဂၤတသ့ ဘၣ်ဖဲအသ့န့ၣ်တက့ၢ်.**  
ဖဲနအိပ်ဘူးဒီးပုၤဂၤအခါ, အိပ် ယံၤလၢအီၤ 6 ခိၣ်ယီၢ် (2 မံထၢၣ်) ဒီးသိးနီၣ်ကျၢၢ်ဘၢမံၤတက့ၢ်.



**ကိး 911 ဖဲနမ္မာ်အိပ်ဒီး -**

- တၢ်သါထီၣ်သါလီၤတန့ၢ် (အါန့ၢ် တၢ်လၢအကဲထီၣ် သးညီၣ်န့ၣ် ဖဲနဟူးသးအကတီၢ်အပူၤ)
- တၢ်ဆါတကံတကး မ့တမ့ၢ် သးနီၣ်ပုၤယၢ လၢအ ဆာတတံၢ်
- တၢ်သးသဘံၣ်ဘုၣ်သတူၢ်ကလံာ်
- တၢ်စံးဆၢကွၢ်ပုၤဂၤတသ့
- နိးဖံး မ့တမ့ၢ် မံၤထီၣ်လုးထီၣ်လါ



**လဲၤဆူ** နတၢ်သ့ၣ်နံၤဖးသီထီၣ် လီၢ်သးဒီးနကသံၣ်သရၣ်ခဲလၢာ် လၢတချုးအိပ်ဖျိၣ်ဖိတၢ်ကွဲးထွဲ အဂီၢ်န့ၣ်တက့ၢ်.



**မၤလီၤတၢ်လၢ** နအိပ်ဒီးကသံၣ် ကသီ အစ့ၤကတၢ်အသီ 30 အဂီၢ် န့ၣ်တက့ၢ်.

**လၢနဟူးသးအကတၢ်တလါအပူၤန့ၣ် ပလီၢ်သ့ၣ်ပလီၢ်သးအါထီၣ်ဒ်သိးနက အိပ်ယံၤသးဒီးပုၤဂၤအဂီၢ်န့ၣ်တက့ၢ်.**

ဖဲနကဘၣ်အိပ်လၢပုၤဂၤအခါအခါ, သိးနီၣ်ကျၢၢ်ဘၢမံၤတက့ၢ်ဒီး အိပ်ယံၤလၢပုၤဂၤ 6 ခိၣ်ယီၢ် (2 မံထၢၣ်)န့ၣ်တက့ၢ်.